


# Inn Sungsang ដំឡើង







Cawng pit tin ten kan Inn sungsang  
in tuan kan tuan taang bobi.

ကျောင်းပိတ်ရက်တိုင်း ကျွန်တော်တို့ မိသားစု  
အတူတူ အလုပ် လုပ်ကြပါတယ်။



Ka Pa nih tidai kan ta khaisak.  
Thing kan ta cehsak.

ဖေဖေက ရေတွေခပ်ပေးတယ်၊ ထင်းတွေခွဲပေးတယ်။



Kemah nih ka Pa ceh cia thing pawl  
thiar ning khawh canran ten ka  
khong.

ကျွန်တော်က ဖေဖေခွဲထားတဲ့ ထင်းတွေ့သယ်ပြီး ညီညီလေးစီပေးတယ်။





**Ka naunu nih zial faiten a hnawt.**

ညီမလေးက ကြမ်းတွေပြောင်အောင် တိုက်ပေးတယ်။



Ka Nu nih puan kan ta sawpsak. Ii  
ding kan ta suansak.

မေမေက အဝတ်တွေလျှော်ပေးတယ်။ စားစရာတွေ ချက်ပေးတယ်။



Kemah leh ka naunu nih sawp zo  
hma hnipuan pawl kanpho.

ကျွန်တော်နဲ့ ညီမလေးက လျှော်ပြီးအဝတ်တွေ နေလှန်းပေးတယ်။



Ka Nu suansak hma rong, maimum,  
hrakai pawl kan senten kan ii ʔaang.

မေမေချက်ပြုတ်ပေးတဲ့ ထမင်း၊ ပြောင်းဖူး၊ ကန်းစွန်းဥ

အားလုံးအတူစားကြတယ်။

မေမေချက်ကျွေးတဲ့ အစားအစာတွေက စားလို့သိပ်ကောင်းပါတယ်။






Zaan fong ka Pa nih zukca kan ta  
hmuh in thuanthu khe kan tasim.

ညဘက်မှာ ဖေဖေက ရုပ်ပြပုံတွေပြပြီး၊ ပုံပြင်တွေလည်း ပြောပြတယ်။



Kan inn sungsang ten kan duh tuah  
tawp.

ကျွန်တော်တို့ မိသားစုအားလုံး အချင်းချင်းသိပ်ချစ်ကြပါတယ်။





တာရွှန်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

